



“အထူးကုန်စည်ခွန်နှင့် ပတ်သက်သည့် သိကောင်းစရာများ”

ရည်ရွယ်ချက်

- ❖ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေဖြင့် နှစ်စဉ်ပြဋ္ဌာန်းသတ်မှတ်ထားသည့် အထူးကုန်စည်များကို ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်တွင်း၌ ထုတ်လုပ်ခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း ဆောင်ရွက်သည့် အခါ ကျသင့်သည့်အခွန်နှုန်းထားများနှင့် အထူးကုန်စည်ခွန်ဥပဒေ၊ နည်းဥပဒေများ၊ အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေတို့အရ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များကို အခွန်ထမ်းပြည်သူများ ရှင်းလင်းစွာ သိရှိနားလည်နိုင်စေရန် ဖြစ်ပါသည်။

အထူးကုန်စည်ခွန် ကျသင့်စေခြင်း

- ❖ အောက်ပါဆောင်ရွက်မှုများသည် အထူးကုန်စည်ခွန်ကျသင့်ပါသည်-
 - အထူးကုန်စည်ကို ပြည်တွင်းသို့ တင်သွင်းခြင်း၊
 - အထူးကုန်စည်ကို ပြည်တွင်း၌ ထုတ်လုပ်ခြင်း၊
 - အထူးကုန်စည်ကို ပြည်ပသို့ တင်ပို့ခြင်း။

အထူးကုန်စည်ခွန် ပေးဆောင်ရန် တာဝန်ရှိသူများ

- ❖ အခွန်ကျသင့်သည့် အထူးကုန်စည်နှင့်စပ်လျဉ်း၍-
 - ပြည်တွင်း၌ ထုတ်လုပ်ခြင်းဖြစ်ပါက - ထုတ်လုပ်သူ၊
 - ပြည်တွင်းသို့ တင်သွင်းခြင်းဖြစ်ပါက - တင်သွင်းသူ၊
 - ပြည်ပသို့ တင်ပို့ခြင်းဖြစ်ပါက - တင်ပို့သူ၊
 - အခွန်မပေးဆောင်ရသေးသောအထူးကုန်စည်များကို လက်ဝယ်ထားရှိခြင်း ဖြစ်ပါက

အထူးကုန်စည်ခွန် မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း

- ❖ အထူးကုန်စည်တင်သွင်းသူ၊ ထုတ်လုပ်သူ၊ တင်ပို့သူများသည် လုပ်ငန်းမှတ်ပုံတင်ခြင်း သို့မဟုတ် သက်တမ်းတိုးလျှောက်ထားခြင်းကို ဆောင်ရွက်ရာတွင် သတ်မှတ်ထားသောပုံစံ ပတခ(အထခ)-ဝခ-ဝခ ဖြင့် အောက်ဖော်ပြပါကာလအတွင်းတွင် လျှောက်လွှာတင်သွင်းရမည်-
 - ဘဏ္ဍာရေးနှစ်အလိုက် သက်တမ်းတိုးခြင်းဖြစ်ပါက ယင်းဘဏ္ဍာနှစ်မစတင်မီသုံးလ၊
 - အခြားသောကိစ္စရပ်များအတွက် လုပ်ငန်းစတင်သည့်နေ့မတိုင်မီသုံးလ။

- ❖ အထက်ပါကိစ္စရပ်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် ခက်ခဲသည့်ကိစ္စအတွက် ညွှန်ကြားရေးမှူးချုပ်က သတ်မှတ်ပေးသည့်ကာလအတွင်း လျှောက်ထားရမည်ဖြစ်ပါသည်။
- ❖ အထူးကုန်စည်ကို ထုတ်လုပ်မှုအတွက် လုပ်ငန်းမှတ်ပုံတင်ခြင်း သို့မဟုတ် သက်တမ်းတိုးခြင်း တို့အတွက် သတ်မှတ်ပုံစံ ပတခ(အထခ)-၀၁-၀၁နှင့်အတူ အောက်ပါအချက်အလက်များကို ပူးတွဲတင်ပြရပါမည်-
 - ခွင့်ပြုချက်လျှောက်ထားသည့် အထူးကုန်စည်ထုတ်လုပ်မည့်လုပ်ငန်း ဥပစာနေရာ သို့မဟုတ် လိပ်စာအပြည့်အစုံ၊
 - အထူးကုန်စည်များကို ထုတ်လုပ်သူ သို့မဟုတ် အထူးကုန်စည်များကို ထုတ်လုပ်သည့် နေရာရှိ တာဝန်ရှိပုဂ္ဂိုလ်၊
 - အထူးကုန်စည်များကို ထုတ်လုပ်သည့်နေရာရှိ ဝန်ထမ်းအရေအတွက်၊
 - ထုတ်လုပ်မည့်အထူးကုန်စည်အမျိုးအစား၊
 - မှတ်ပုံတင်ထားသော ဘဏ္ဍာနှစ်တစ်နှစ်အတွင်း ခွင့်ပြုချက်လျှောက်ထားသောလုပ်ငန်း ဥပစာ တစ်ခုစီ၌ ထုတ်လုပ်မည့်အထူးကုန်စည် အမျိုးအစားတစ်ခုချင်းစီ၏ ပမာဏနှင့် တန်ဖိုး၊
 - ထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုချက်လျှောက်ထားသည့်အဆောက်အအုံ၊ မြေအကျယ်အဝန်းနှင့် နယ်နိမိတ်၊
 - အဆောက်အအုံ အတွင်းပိုင်းပုံစံ၊
 - ခြံစည်းရိုးနှင့်အကာအရံ အမျိုးအစား၊
 - သီးခြားသတ်မှတ်ထားသောနေရာများ-
 - လုပ်ငန်းဥပစာအတွင်းထုတ်လုပ်မှုတွင် အသုံးပြုမည့်ကုန်ကြမ်း သို့မဟုတ် အခြား ကုန်စည်များ၊ ကုန်ချောများနှင့် စွန့်ပစ်ပစ္စည်းများ ထားရှိရန်နေရာ၊
 - အထူးကုန်စည်ထုတ်လုပ်ရန်အတွက်သာ အသုံးပြုမည့်နေရာများ။
 - လုပ်ငန်းသဘောသဘာဝအရ တစ်ခုခုပြောင်းလဲမှုရှိပါက ပြောင်းလဲမှုပြုလုပ်ပြီး (၁၅)ရက် အတွင်း သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ စာဖြင့်အကြောင်းကြားရမည်။
- ❖ လုပ်ငန်းမှတ်ပုံတင်ရန်ပျက်ကွက်ခြင်း သို့မဟုတ် အခွန်ထမ်းဆိုင်ရာသတင်းအချက်အလက်များ ပြောင်းလဲမှုကို အကြောင်းကြားရန်ပျက်ကွက်ခြင်း သို့မဟုတ် အခွန်ဥပဒေတစ်ရပ်ရပ်အရ အခွန်ထမ်းမှတ်ပုံတင်ပယ်ဖျက်ခြင်းကို ဥပဒေနှင့်အညီလျှောက်ထားရန် ပျက်ကွက်ခြင်းများ အတွက် ပေးဆောင်ရမည့်အခွန်၏ ၁၀ ရာခိုင်နှုန်း ဒဏ်ကြေးငွေ ပေးဆောင်ရမည်ဖြစ်ပါသည်။

ကြေညာလွှာတင်သွင်းခြင်း

- ❖ အခွန်ကျသင့်သော အထူးကုန်စည်များကို ပြည်တွင်း၌ထုတ်လုပ်သူ သို့မဟုတ် ပြည်ပသို့တင်ပို့ သူသည် ပုံစံ ပတခ(အထခ)-၀၃-၀၁ ကိုအသုံးပြုလျက် သုံးလပတ်ကြေညာလွှာကို သက်ဆိုင်ရာ

သုံးလပတ်ကုန်ဆုံးပြီး (၁၀)ရက်အတွင်း သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးထံ တင်သွင်းရမည်။

- ❖ အခွန်ကျသင့်သောအထူးကုန်စည်ကို ပြည်တွင်းသို့တင်သွင်းသူသည် တင်သွင်းသည့် အထူးကုန်စည်များကို အကောက်ခွန်ဆိုင်ရာ ရှင်းလင်းထုတ်ယူခြင်းမပြုမီ ပုံစံ ပတခ(အထခ)-၀၃-၀၆ ကို အသုံးပြု၍ အထူးကုန်စည်စာရင်းကို အကောက်ခွန်ဦးစီးဌာနသို့ တင်သွင်းရမည်။
- ❖ သုံးလပတ်ကြေညာလွှာကို အချိန်မီတင်သွင်းရန် ပျက်ကွက်ပါက အောက်ပါဒဏ်ကြေးငွေနှစ်ရပ် အနက်မှ များရာဒဏ်ကြေးငွေကို ပေးဆောင်ရမည်ဖြစ်ပါသည်-
 - ပေးဆောင်ရမည့် အခွန်ပမာဏ၏ ၅ ရာခိုင်နှုန်းအပြင် စည်းကြပ်မှုပြုလုပ်သည့် အချိန်ကာလအထိ ကြေညာလွှာတင်သွင်းရန် ဆက်လက်ပျက်ကွက်နေသည့် တစ်လချင်းစီအတွက် သို့မဟုတ် တစ်လ၏အစိတ်အပိုင်းအတွက် ပေးဆောင်ရမည့် အခွန်ပမာဏ၏ ၁ ရာခိုင်နှုန်း၊
 - ငွေကျပ်တစ်သိန်း။
- ❖ မည်သူမဆို ကြေညာလွှာတွင် ကြိုတင်ကြံရွယ်ချက်ဖြင့် မမှန်ကန်သော ဖော်ပြချက် သို့မဟုတ် ချန်လှပ်ချက်တစ်ခုခုအရ အခွန်လျော့နည်းပေးဆောင်ခဲ့လျှင် အောက်ပါ ဒဏ်ကြေးငွေကို ပေးဆောင်ရမည်ဖြစ်ပါသည်-
 - အောက်ဖော်ပြပါအချက်များနှင့်အကျိုးမဝင်ပါက လျော့နည်းပေးဆောင်ခဲ့သည့် အခွန်ပမာဏ၏ ၂၅ ရာခိုင်နှုန်း၊
 - လျော့နည်းပေးဆောင်ခဲ့သည့် အခွန်ပမာဏသည် ကျပ်သိန်းတစ်ထောင်ထက်ကျော်လွန်လျှင် လျော့နည်းပေးဆောင်ခဲ့သည့် အခွန်ပမာဏ၏ ၇၅ ရာခိုင်နှုန်း၊
 - လျော့နည်းပေးဆောင်ခဲ့သည့် အခွန်ပမာဏသည် ပေးဆောင်ရမည့်အခွန်၏ ၅၀ ရာခိုင်နှုန်း ထက်ကျော်လွန်နေပါက လျော့နည်းပေးဆောင်ခဲ့သည့် အခွန်ပမာဏ၏ ၇၅ ရာခိုင်နှုန်း။

အထူးကုန်စည်အမျိုးအစားများ

- ❖ နှစ်အလိုက်ပြဋ္ဌာန်းသတ်မှတ်ထားသည့် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေဖြင့်-
 - ပြည်တွင်း၌ ထုတ်လုပ်ခြင်းဖြစ်လျှင်-
 - တန်ဖိုးအဆင့်အလိုက် အခွန်ကျသင့်စေမည့် အထူးကုန်စည်များဖြစ်လျှင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနရောင်းဈေးတန်ဖိုး သို့မဟုတ် ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်တွင်းအခွန်များဦးစီးဌာန စီမံခန့်ခွဲမှုကော်မတီက ဈေးကွက် ပေါက်ဈေးအပေါ် အခြေပြု၍ ခန့်မှန်းသတ်မှတ်သည့် ရောင်းဈေးတန်ဖိုး၊ ယင်းတန်ဖိုး နှစ်ရပ်အနက် များရာတန်ဖိုးငွေအပေါ်တွင်လည်းကောင်း၊
 - တန်ဖိုးအဆင့်အလိုက် အခွန်ကျသင့်စေရန် သတ်မှတ်ထားခြင်းမရှိသော အထူးကုန်စည်များကို ပြည်တွင်း၌ ထုတ်လုပ်ရောင်းချခြင်းဖြစ်လျှင် ပြည်တွင်းအခွန်များဦးစီးဌာန စီမံခန့်ခွဲမှုကော်မတီက သတ်မှတ်သည့် တန်ဖိုးအပေါ်တွင်လည်းကောင်း။

- ပြည်တွင်းသို့ တင်သွင်းခြင်းဖြစ်လျှင် အထူးကုန်စည်အမျိုးအစားများဖြစ်သည့် စီးကရက် အမျိုးမျိုး၊ ဆေးရွက်ကြီး၊ ဗာဂျီးနီးယားပေါင်းတင်ပြီးဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံသောက်ဆေးများ၊ ကွမ်းစားဆေးအမျိုးမျိုး၊ အရက်အမျိုးမျိုး၊ ဘီယာအမျိုးမျိုး၊ ဝိုင်အမျိုးမျိုး၊ သစ်လုံး၊ သစ်ခွဲသားများ၊ ဘက်ထရီလျှပ်စစ်သုံးလူစီးယာဉ်၊ Double Cab 4 Door Pickup ကားများ အပါအဝင် Pickup ကားများမှအပ ၁၅၀၁ CC မှ ၄၀၀၀ CC နှင့်အထက် ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ဝက်ဂွန်(Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများ၊ ရေနံဆီ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီ၊ သဘာဝဓာတ်ငွေ့တို့ သည် ကုန်းပေါ်ရောက်တန်ဖိုးပေါ်တွင် အထူးကုန်စည်ခွန် ကျသင့်စေရမည်။
- အထူးကုန်စည် (၁၄) မျိုးအနက် သစ်လုံး၊ သစ်ခွဲသားများမှတစ်ပါး ကျန်အထူးကုန်စည်များ ကို ပြည်ပသို့တင်ပို့လျှင် အထူးကုန်စည်ခွန် မကျသင့်ပါ။
- အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ယာယီတင်သွင်းခြင်း (Temporary Admission) သို့မဟုတ် ပြန်လျော့အကောက်ခွန် (Drawback) စနစ်ဖြင့် တင်သွင်းလာသောကုန်စည် များကို သတ်မှတ်ကာလအတွင်း ပြန်လည်တင်ပို့ခြင်းမပြုဘဲ ပြည်တွင်းသုံးစွဲခြင်းဖြစ်ပါက မူလကင်းလွတ်ခွင့်ပြုခဲ့သော အထူးကုန်စည်ခွန်ကို ပြန်လည်ပေးဆောင်ရမည်ဖြစ်ပါသည်။

အထူးကုန်စည်များကို တန်ဖိုးအဆင့်သတ်မှတ်ခြင်း

- ❖ အထူးကုန်စည် ထုတ်လုပ်သူ သို့မဟုတ် တင်သွင်းသူသည် ယင်းထုတ်လုပ်သော သို့မဟုတ် တင်သွင်းသော အထူးကုန်စည်များကို တန်ဖိုးအဆင့်သတ်မှတ်နိုင်ရန်အတွက် မြို့နယ်အခွန် ဦးစီးဌာနမှူးထံမှတစ်ဆင့် ညွှန်ကြားရေးမှူးချုပ်ထံ လျှောက်ထားရမည်။
- ❖ ဘဏ္ဍာနှစ်တစ်နှစ်ချင်းစီအတွက် အထူးကုန်စည်များ၏ တန်ဖိုးအဆင့်သတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်းဆောင်ရွက်ရမည်-
 - မည်သည့် အထူးကုန်စည်များကိုမဆို ထုတ်လုပ်သူသည် နိုင်ငံတော်အတွင်း၌ ထုတ်လုပ် သည့် အထူးကုန်စည်နှင့်စပ်လျဉ်း၍ တန်ဖိုးအဆင့်များ သတ်မှတ်ပေးရန် မြို့နယ်အခွန် ဦးစီးဌာနမှူးမှ တစ်ဆင့် ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြရမည်။
 - ထိုသို့တင်ပြရာတွင် သက်ဆိုင်ရာဘဏ္ဍာနှစ် မတိုင်မီကုန်ဆုံးသည့် ပြက္ခဒိန်နှစ်၏ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ သတ်မှတ်ထားသော နည်းလမ်းများအတိုင်း သတ်မှတ်ပုံစံ ပတခ(အထခ)-၀၄-၁၀ ဖြင့် တင်သွင်းရမည်။
 - တင်သွင်းသည့်ပုံစံတွင် တင်သွင်းသည့်နေ့ မတိုင်မီ ၁၂ လ အတွင်း တန်ဖိုးအဆင့်သတ်မှတ် ပေးရန် လျှောက်ထားသည့် ကုန်စည်များ၏ နိုင်ငံတော်အတွင်း လက်လီရောင်းချသည့် ဈေးကွက်ပေါက်ဈေးနှင့် စက်ရုံထုတ်ရောင်းဈေးများ ဖော်ပြပါရှိရမည်။
 - အထူးကုန်စည်ခွန်ကျသင့်သော ဘက်ထရီလျှပ်စစ်သုံးလူစီးယာဉ်၊ အထူးကုန်စည်ခွန် ကျသင့်သော Internal Combustion Engine (ICE) သုံးမော်တော်ယာဉ်များနှင့်

ကျန်အထူးကုန်စည်ခွန် ကျသင့်သောကုန်စည်များကို ပြည်တွင်း၌ ထုတ်လုပ်ခြင်းဖြစ်ပါက ထုတ်လုပ်သူသည် မိမိထုတ်လုပ်မည့် အထူးကုန်စည်များကို တန်ဖိုးအဆင့် သတ်မှတ် နိုင်ရန်အတွက် သက်ဆိုင်ရာအခွန်ရုံးများမှတစ်ဆင့် ညွှန်ကြားရေးမှူးချုပ်၊ ပြည်တွင်း အခွန်များဦးစီးဌာနထံ ပတခ(အထခ)-၀၄-၁၀ ဖြင့် လျှောက်ထားရမည် ဖြစ်ပါသည်။

အထူးကုန်စည်ခွန်တွက်ချက်ခြင်း

- ❖ ကျသင့်အထူးကုန်စည်ခွန်ကို တွက်ချက်ရာတွင် ဆောင်ရွက်မှုအလိုက် အောက်ပါတန်ဖိုးများအပေါ် အခြေပြုတွက်ချက်ရမည်ဖြစ်ပါသည်-
 - ပြည်တွင်းသို့ တင်သွင်းသည့် အထူးကုန်စည်ဖြစ်ပါက ကုန်းပေါ်ရောက်တန်ဖိုး၊
 - ပြည်တွင်း၌ ထုတ်လုပ်သည့် အထူးကုန်စည်များအတွက်-
 - ထုတ်လုပ်မှုအပေါ် အခွန်ကျသင့်စေရန် ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ် သည့်အထူးကုန်စည်ဖြစ်ပါက သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွက် ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်တွင်းအခွန်များဦးစီးဌာန စီမံခန့်ခွဲမှုကော်မတီတို့က အတည်ပြုသတ်မှတ်ပေးသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနရောင်းဈေးတန်ဖိုး၊
 - ကျန်အထူးကုန်စည်ဖြစ်ပါက ထုတ်လုပ်သူက တင်ပြသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန ရောင်းဈေးတန်ဖိုးနှင့် ညွှန်ကြားရေးမှူးချုပ် သို့မဟုတ် မြို့နယ်အခွန်ဦးစီးဌာနမှူးက သတ်မှတ်သည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန ရောင်းဈေးတန်ဖိုး၊ ယင်းတန်ဖိုးနှစ်ရပ် အနက်များရာတန်ဖိုး။
 - ပြည်ပသို့တင်ပို့သည့် အထူးကုန်စည်ဖြစ်ပါက ပြည်ပသို့ သယ်ယူပို့ဆောင်ပေးမည့်ယာဉ်ပေါ် အရောက်တန်ဖိုး၊
 - ဤအထူးကုန်စည်ခွန်ဥပဒေအရ ကုန်စည်ပိုင်ရှင်ထံတွင် စိစစ်တွေ့ရှိသည့် အခွန်မပေးဆောင် ရသေးသော အထူးကုန်စည်ဖြစ်ပါက စိစစ်တွေ့ရှိသည့်အချိန်၌ ရောင်းချနေသည့်တန်ဖိုး သို့မဟုတ် ဈေးကွက်ပေါက်ဈေး။
- ❖ ဈေးကွက်ပေါက်ဈေး သတ်မှတ်ပေးနိုင်ရေးအတွက် ဥပဒေအရတောင်းခံသည့် သတင်း အချက်အလက်များ သတ်မှတ်ထားသော သို့မဟုတ် ထပ်မံတိုးမြှင့်ပေးထားသော အချိန်အတွင်း တင်သွင်းရန် ပျက်ကွက်ပါက ကျပ်သိန်း (၅၀) ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ပါသည်။

အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်း

- ❖ အခွန်အမှတ်တံဆိပ်ကို အရက်အမျိုးမျိုး၊ ဝိုင်အမျိုးမျိုး၊ စီးကရက်အမျိုးမျိုး၊ ဆေးပေါ့လိပ် နှင့်ဆေးပြင်းလိပ်တို့တွင် ကပ်နှိပ်ရမည်ဖြစ်ပါသည်။
- ❖ အခွန်အမှတ်တံဆိပ်ကပ်နှိပ် ရောင်းချစေရမည့်အထူးကုန်စည်နှင့် စပ်လျဉ်း၍ အခွန်အမှတ်တံဆိပ်ကို မှန်ကန်စွာ ကပ်နှိပ်ထားခြင်း သို့မဟုတ် လွဲမှားစွာ အသုံးပြုထားခြင်းဖြစ်ပါက အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရန်ပျက်ကွက်သည်ဟု မှတ်ယူရမည်ဖြစ်ပါသည်။

- ❖ လုပ်ငန်းမှတ်ပုံတင်ရရှိသူသည် အခွန်အမှတ်တံဆိပ်များကို ကပ်နှိပ်ရာတွင် အောက်ဖော်ပြပါ ကာလများမတိုင်မီ ကပ်နှိပ်ရမည်ဖြစ်ပါသည်-
 - လုပ်ငန်းဥပစာမှ အထူးကုန်စည်များကို ရွှေ့ပြောင်းခြင်း၊
 - တင်သွင်းလာသောကုန်စည်များကို အကောက်ခွန်သိုလှောင်ရုံမှ ရွှေ့ယူခြင်း၊ ထုတ်ယူခြင်း၊ ရွှေ့ပြောင်းခြင်း၊
 - လုပ်ငန်းဥပစာတွင် သိုလှောင်ထားသည့် အထူးကုန်စည်များကို လုပ်ငန်းမှတ်ပုံတင်ထားသော ထုတ်လုပ်သူက ရောင်းချခြင်း၊
 - အခွန်ကျသင့်သော ပို့ကုန်များကို ပြည်ပသို့တင်ပို့ခြင်း။
- ❖ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချစေရမည့် အထူးကုန်စည်များနှင့်စပ်လျဉ်း၍ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန်ပျက်ကွက်ကြောင်း မြို့နယ်အခွန်ဦးစီးဌာနမှူးက စစ်ဆေးတွေ့ရှိပါက အထူးကုန်စည်ထုတ်လုပ်သူက ယင်းသို့ပျက်ကွက်ခြင်းအတွက် တွေ့ရှိသည့် အထူးကုန်စည်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်း ဒဏ်ကြေးငွေပေးဆောင်ရမည်ဖြစ်ပါသည်။

အထူးကုန်စည်ခွန် ပေးဆောင်ခြင်း

- ❖ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြည်တွင်း၌ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်းများဖြစ်ပါက အောက်ပါအတိုင်း အထူးကုန်စည်ခွန်ကိုပေးဆောင်ရမည်ဖြစ်ပါသည်-
 - ပြည်တွင်းသို့ တင်သွင်းခြင်းဖြစ်ပါက အထူးကုန်စည်ကို ရွှေ့ယူခြင်းမပြုမီ၊
 - ပြည်တွင်း၌ ထုတ်လုပ်ခြင်းဖြစ်ပါက ရောင်းချသည့်လ၏ လကုန်ဆုံးပြီး ၁၀ ရက်အတွင်း၊
 - ထုတ်လုပ်မှုအပေါ် အခွန်ကျသင့်စေရန် ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်သည့် အထူးကုန်စည်များဖြစ်ပါက အထူးကုန်စည်ထုတ်လုပ်သည့်လ၏ လကုန်ဆုံးပြီး ၁၀ ရက်အတွင်း၊
 - ပြည်ပသို့တင်ပို့ခြင်းဖြစ်ပါက အထူးကုန်စည်ကို တင်ပို့သည့်လ၏ လကုန်ဆုံးပြီး ၁၀ ရက်အတွင်း၊
 - အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်များကို ကုန်စည်ပိုင်ရှင်ထံတွင် စိစစ်တွေ့ရှိရခြင်းဖြစ်ပါက စိစစ်တွေ့ရှိသည့်နေ့မှ ၇ ရက်အတွင်း။
- ❖ အခွန်မပေးဆောင်ရသေးသောအထူးကုန်စည်ကို ရရှိပိုင်ဆိုင်ထားလျှင် လက်ဝယ်ထားရှိသူက ယင်းကုန်စည်တန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်း ပေးဆောင်ရမည့်အပြင် ယင်းကုန်စည်များကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူခြင်းခံရမည်ဖြစ်ပါသည်။
- ❖ စည်းကြပ်မှုနှင့်စပ်လျဉ်း၍ သတ်မှတ်ရက်အတွင်း ပေးဆောင်ရန်ရှိသည့် အခွန်အားလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ပေးဆောင်ရန်ပျက်ကွက်ပါက ပေးဆောင်ခြင်း မရှိသေးသည့်အခွန်၏ ၁၀ ရာခိုင်နှုန်း ဒဏ်ကြေးငွေ ပေးဆောင်ရမည်ဖြစ်ပါသည်။

အခွန်ကင်းလွတ်ခွင့်နှင့်သက်သာခွင့်များ

- ❖ အောက်ဖော်ပြပါ အထူးကုန်စည်များအတွက် အခွန်မကျသင့်ပါ-

- ပြည်ထောင်စု၏အခွန်အကောက်ဥပဒေဖြင့် ပြည်ပသို့တင်ပို့မှုအပေါ် အခွန်ကျသင့်စေရန် သတ်မှတ်ထားသော အထူးကုန်စည်များမှတစ်ပါး ပြည်ပသို့တင်ပို့သော အထူးကုန်စည်များ၊
- ပြည်ပသို့တင်ပို့မှုအပေါ် အခွန်ကျသင့်စေရန် သတ်မှတ်ထားသော အထူးကုန်စည်များ မှတစ်ပါး ခရီးသွားသူများအား အခွန်လွတ်အရောင်းဆိုင်မှ ရောင်းချသည့် အထူးကုန်စည်များ၊
- ပြည်ပသို့တင်ပို့မှုအပေါ် အခွန်ကျသင့်စေရန် သတ်မှတ်ထားသော အထူးကုန်စည်များမှတစ်ပါး ပြည်ပသို့ ပျံသန်းပြေးဆွဲနေစဉ် လေယာဉ် သို့မဟုတ် သင်္ဘောပေါ်တွင် ရောင်းချသည့် အထူးကုန်စည်များ၊
- ယာယီအသုံးပြုရန် ရည်ရွယ်ချက်ဖြင့် ပြည်တွင်းသို့ တင်သွင်းလာပြီး မူလတင်သွင်းသည့် နိုင်ငံသို့ မူရင်းပမာဏအခြေအနေအတိုင်း အကောက်ခွန် သတ်မှတ်ချက်များနှင့်အညီ ပြန်လည်တင်ပို့မည့် အထူးကုန်စည်များ၊
- ပြည်တွင်းပြည်ပ အလှူရှင်များမှ ပြည်တွင်း၌ လှူဒါန်းရန် လူမှုရေး၊ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များအတွက် တင်သွင်းသော သို့မဟုတ် ပြည်တွင်း၌ ထုတ်လုပ်သော အထူးကုန်စည်များ၊
- အပြည်ပြည်ဆိုင်ရာဥပဒေ၊ အပြည်ပြည်ဆိုင်ရာ သို့မဟုတ် သံတမန်ဆိုင်ရာ ကွန်ဗင်းရှင်း များအရ ကင်းလွတ်ခွင့်ရရှိသူတို့အတွက် တင်သွင်းလာသည့် အထူးကုန်စည်များ၊
- ပြည်ပသို့ ထွက်ခွာမည့် လေယာဉ်များတွင် အသုံးပြုမည့် လောင်စာဆီများ။

အထူးကုန်စည်ခွန်မစည်းကြပ်ထိုက်သည့် ရောင်းရငွေ

- ❖ သမဝါယမကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍများက ပြည်တွင်း၌ထုတ်လုပ်ရောင်းချသည့် ဆေးရွက်ကြီး၊ ဆေးပေါ့လိပ်နှင့် ဆေးပြင်းလိပ် ထုတ်လုပ်ရောင်းချခြင်းအတွက် နှစ်တစ်နှစ်အတွင်း ထုတ်လုပ် ရောင်းရငွေစုစုပေါင်း ကျပ်သိန်း ၂၀၀ တိတိထက်မပိုလျှင် အထူးကုန်စည်ခွန် စည်းကြပ်ခြင်း မပြုပါ။

အထူးကုန်စည်ခွန်ခန့်ခံခြင်း

- ❖ အထူးကုန်စည်ကို ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသူသည် မိမိထုတ်လုပ်သည့် အထူးကုန်စည် ရောင်းချမှုအပေါ် ကျသင့်သည့်အထူးကုန်စည်ခွန်မှ ယင်းအထူးကုန်စည် ထုတ်လုပ်မှုလုပ်ငန်း အလို့ငှာ ပေးဆောင်ခဲ့ရသည့် အောက်ဖော်ပြပါ အထူးကုန်စည်ခွန်များကို ခန့်ခံနိုင်သည်-
 - ပြည်တွင်းသို့ ကိုယ်တိုင်ဝယ်ယူတင်သွင်းသော အထူးကုန်စည်များ၏ ကုန်းပေါ်ရောက်တန်ဖိုး အပေါ် ပေးဆောင်ခဲ့ရသည့် အထူးကုန်စည်ခွန်၊
 - ပြည်တွင်း၌ အထူးကုန်စည်ထုတ်လုပ်သူထံမှ တိုက်ရိုက်ဝယ်ယူသော အထူးကုန်စည်များ အတွက် ပေးဆောင်ခဲ့ရသည့် အထူးကုန်စည်ခွန်။

- ❖ အထူးကုန်စည်ကို ပြည်ပသို့တင်ပို့ရောင်းချသူသည် ပြည်ပသို့တင်ပို့ရောင်းချမှုအပေါ် ကျသင့်သည့် အထူးကုန်စည်ခွန်မှ ယင်းအထူးကုန်စည်ကို ပြည်ပသို့ တင်ပို့ရောင်းချမှုလုပ်ငန်းအလို့ငှာ ပေးဆောင်ခဲ့ရသည့် အောက်ဖော်ပြပါ အထူးကုန်စည်ခွန်များကို ခုနှိမ်နိုင်ပါသည်-
 - ပြည်တွင်းသို့ ကိုယ်တိုင်ဝယ်ယူတင်သွင်းသော အထူးကုန်စည်များ၏ ကုန်းပေါ်ရောက်တန်ဖိုးအပေါ် ပေးဆောင်ခဲ့ရသည့် အထူးကုန်စည်ခွန်၊
 - ပြည်တွင်း၌ အထူးကုန်စည်ထုတ်လုပ်သူထံမှ တိုက်ရိုက်ဝယ်ယူသော အထူးကုန်စည်အတွက် ပေးဆောင်ခဲ့ရသည့် အထူးကုန်စည်ခွန်။
- ❖ အထူးကုန်စည်ကို ကုန်စည်ထုတ်လုပ်မှုလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်သည့်အခါ လုပ်ငန်းသဘောသဘာဝအရ လေလွင့်လျော့နည်းသွားသည့် (Shrinkage) ကုန်စည်များ (သို့မဟုတ်) လုပ်ငန်းလည်ပတ်ရန်အတွက် အသုံးပြုလိုက်ရသည့် ကုန်စည်များအတွက် ပေးဆောင်ခဲ့ရသည့် အထူးကုန်စည်ခွန်ကို ခုနှိမ်ခွင့် ရရှိမည်ဖြစ်ပါသည်။

အထူးကုန်စည်ခွန် ခုနှိမ်ပေးသွင်းခြင်းဆိုင်ရာ သတ်မှတ်ချက်များ

- ❖ အခွန်ခုနှိမ်ပေးသွင်းခြင်းနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်-
 - အထူးကုန်စည်ခွန် ခုနှိမ်ပေးသွင်းခွင့်ရှိသူများဖြစ်ကြသော အထူးကုန်စည်ကို ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသူနှင့် ပြည်ပသို့ တင်ပို့ရောင်းချသူတို့သည် အထူးကုန်စည်ခွန်ဆိုင်ရာ လုပ်ငန်းမှတ်ပုံတင်ပြီးသူများ ဖြစ်ရမည်၊
 - အခွန်ခုနှိမ်ပေးသွင်းသူသည် သက်ဆိုင်ရာလများအတွက် ကျသင့်အခွန်မှ အခွန်ခုနှိမ်ခွင့်များ ခုနှိမ်ပြီး ကျန်ငွေကိုပေးသွင်းခြင်းဖြစ်ပါက သုံးလပတ်အလိုက် ကြေညာလွှာတင်သွင်းရာတွင် ခုနှိမ်ထားသည့် သတ်မှတ် ပုံစံ ပတခ(အထခ)-၀၅-၀၃ ကို ပူးတွဲ၍ သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးထံ တင်သွင်းရမည်ဖြစ်ပါသည်။

အထူးကုန်စည်ခွန် ခုနှိမ်ပေးသွင်းခြင်းဆိုင်ရာ သတ်မှတ်ပုံစံများ

- ❖ ပြည်တွင်း၌ အထူးကုန်စည်ထုတ်လုပ်မှုလုပ်ငန်း သို့မဟုတ် ပြည်ပသို့ တင်ပို့ရောင်းချမှု လုပ်ငန်းလုပ်ကိုင်ရန်-
 - အထူးကုန်စည်ကို ပြည်တွင်းသို့ ဝယ်ယူတင်သွင်းခြင်းဖြစ်ပါက တင်သွင်းသည့် အထူးကုန်စည် နှင့်စပ်လျဉ်းသည့် အချက်အလက်များကို တင်သွင်းသူသည် သတ်မှတ်ပုံစံ ပတခ (အထခ)-၀၅-၀၂ ဖြင့် သက်သေခံလက်မှတ် နှစ်စောင်ပြုစု၍ မူရင်းခွဲကို မိမိနှင့်သက်ဆိုင်သည့် မြို့နယ် အခွန်ဦးစီးဌာနမှူးထံပေးပို့ပြီး မူရင်းကို လက်ခံအဖြစ် သိမ်းဆည်းထားရမည်ဖြစ်ပါသည်၊
 - အထူးကုန်စည်ကို ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသူထံမှ တိုက်ရိုက်ဝယ်ယူခြင်းဖြစ်ပါက အထူးကုန်စည်ကို ထုတ်လုပ်ရောင်းချသူသည် သတ်မှတ်ပုံစံ ပတခ (အထခ)-၀၅-၀၁ ဖြင့် သက်သေခံ လက်မှတ်သုံးစောင်ပြုစု၍ မူရင်းကို ဝယ်ယူသူသို့လည်းကောင်း၊ မူရင်းခွဲတစ်စောင်

ကို ဝယ်ယူသူနှင့် သက်ဆိုင်သည့် မြို့နယ်အခွန်ဦးစီးဌာနမှူးထံလည်းကောင်း ပေးပို့၍ ကျန်မူရင်းခွဲတစ်စောင်ကို လက်ခံအဖြစ် သိမ်းဆည်းထားရမည်ဖြစ်ပါသည်။

- ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသည့် သို့မဟုတ် ပြည်ပသို့တင်ပို့ရောင်းချသည့် အထူးကုန်စည်များအတွက်သာ အခွန်ခန့်မှန်းပေးသွင်းရန်ဖြစ်၍ ရောင်းချခြင်းမပြုရသေးသည့် အထူးကုန်စည်ကုန်လက်ကျန်များအတွက် ရောင်းချသည့်အချိန်တွင် အခွန်ခန့်မှန်းပေးသွင်းနိုင်ရေးအတွက် သတ်မှတ်ပုံစံ ပတခ(အထခ)-၀၅-၀၃ ဖြင့် ဖြည့်စွက်ရမည်ဖြစ်ပါသည်။

အထူးကုန်စည်ခွန် ခန့်မှန်းခွင့်မပြုသည့်ကိစ္စရပ်များ

- ❖ ဆောင်ရွက်သည့်လုပ်ငန်း၏ ပုံသေပိုင်ပစ္စည်း သို့မဟုတ် မတည်အပိုင်ပစ္စည်းများအတွက် ပေးဆောင်ခဲ့ရသည့် အထူးကုန်စည်ခွန်ကို ခန့်မှန်းခွင့်မပြုပါ။
- ❖ အစီရင်ခံသည့်ကာလတစ်ခု ကုန်ဆုံးချိန်အထိ ကုန်သွယ်မှုစာရင်းအရ ရောင်းချခြင်းမပြုရသေးသည့် အထူးကုန်စည်များအတွက် ပေးဆောင်ခဲ့ရသည့် အထူးကုန်စည်ခွန်ကို ခန့်မှန်းခွင့်မပြုပါ။
- ❖ ပျက်စီးဆုံးရှုံးသွားသည့် အထူးကုန်စည်များ၊ ရောင်းချခြင်းမပြုရသေးသည့် အထူးကုန်စည်များအတွက် ပေးဆောင်ခဲ့ရသည့် အထူးကုန်စည်ခွန်ကို ခန့်မှန်းခွင့်မပြုပါ။
- ❖ လုပ်ငန်းမှတ်ပုံတင်ရရှိသူသည် အောက်ပါကိစ္စရပ်များတွင် အခွန်ခန့်မှန်းခွင့်မရှိပါ-
 - ပြည်တွင်းထုတ်လုပ်သူထံမှ တိုက်ရိုက်ဝယ်ယူသည့် သို့မဟုတ် ပြည်တွင်းသို့ ကိုယ်တိုင်တင်သွင်းထားသည့် အထူးကုန်စည်များအပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားမှုမရှိခြင်း၊
 - ပြည်တွင်းထုတ်လုပ်ရောင်းချသူထံမှ တိုက်ရိုက်ဝယ်ယူသည့်ကိစ္စတွင် ကျသင့်အထူးကုန်စည်ခွန်ကို ထုတ်လုပ်ရောင်းချသူက ပေးဆောင်ထားမှုမရှိသည်ကို စိစစ်တွေ့ရှိရခြင်း။

အခွန်ပြန်အမ်းငွေ တောင်းခံခြင်းနှင့် ခန့်မှန်းခြင်း

- ❖ အခွန်ပြန်အမ်းငွေကို အောက်ပါအခြေအနေတစ်ရပ်ရပ်တွင် တောင်းခံခွင့်ရှိပါသည်-
 - ပုဒ်မဂအရ လစဉ်ဖြစ်စေ၊ အခြားသတ်မှတ်ကာလအတွင်းဖြစ်စေ ပေးဆောင်ခဲ့သည့် အထူးကုန်စည်ခွန်သည် စည်းကြပ်မှုအရ ကျသင့်အခွန်ထက်ပိုမိုလျှင် ပြန်အမ်းငွေ တောင်းခံခွင့်ရှိခြင်း၊
 - ထို့ပြင် မှားယွင်းတွက်ချက်ပေးဆောင်ခဲ့ခြင်းအပါအဝင် မူလစည်းကြပ်မှု မှန်ကန်မှုမရှိကြောင်း စိစစ်တွေ့ရှိရခြင်းကြောင့်ဖြစ်စေ၊ ပြင်ဆင်စည်းကြပ်မှုအရဖြစ်စေ အခွန်ပိုမိုပေးဆောင်ခဲ့ကြောင်း ပေါ်ပေါက်လျှင် ပြန်အမ်းငွေ တောင်းခံခွင့်ရှိပါသည်။
- ❖ ဝင်ငွေနှစ် သို့မဟုတ် ဘဏ္ဍာရေးနှစ်တစ်နှစ်အတွင်း အထူးကုန်စည်ခွန် ပြန်အမ်းငွေပေါ်ပေါက်ပါက အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ခန့်မှန်းရမည်ဖြစ်ပါသည်-
 - ဘဏ္ဍာရေးနှစ်တွင် ပေါ်ပေါက်သည့်အထူးကုန်စည်ခွန် စည်းကြပ်တောင်းခံငွေအရပ်ရပ်၊ အထူးကုန်စည်ခွန်နှင့် သက်ဆိုင်သည့် အတိုး၊ ဒဏ်ကြေးတို့ကို ဦးစွာခန့်မှန်းရမည်။ ပြန်အမ်းငွေ

ဆက်လက်ကျန်ရှိနေသေးပါက ဝင်ငွေခွန်ကို ဒုတိယအဆင့်၊ ကုန်သွယ်လုပ်ငန်းခွန်ကို တတိယအဆင့်၊ အခွန်စည်းကြပ်တောင်းခံငွေ၊ အတိုး၊ ဒဏ်ကြေးငွေစသည်တို့ဖြင့် ဆက်လက်ခန့်ခံရမည်ဖြစ်ပါသည်။

- အထက်ပါအတိုင်း ခန့်ခံပြီးနောက် ပြန်အမ်းငွေဆက်လက်ကျန်ရှိနေသေးပါက ပြန်အမ်းငွေပေါ်ပေါက်ကြောင်း စိစစ်အတည်ပြုသည့်နေ့နှင့် သက်ဆိုင်သည့်လကုန်ဆုံးပြီး လာမည့် ၁၂ လ အတွက် အခွန်ထမ်းပေးဆောင်ရမည့် အထူးကုန်စည်ခွန်ကို ပထမအဆင့်၊ ဝင်ငွေခွန်ကို ဒုတိယအဆင့်၊ ကုန်သွယ်လုပ်ငန်းခွန်ကို တတိယအဆင့်အနေဖြင့် (ကြိုတင်ခွန်) အဖြစ် ဆက်လက်ခန့်ခံရမည်ဖြစ်ပါသည်။
- ❖ ထိုသို့ခန့်ခံပြီးနောက် ပြန်အမ်းငွေ ဆက်လက်ကျန်ရှိနေပါက ကျန်ရှိသည့်ပမာဏအား ပြန်အမ်းငွေ ထုတ်ပေးရမည်ဖြစ်ပါသည်။

ပြန်လည်သုံးသပ်ပေးရန် လျှောက်ထားခြင်းနှင့် အယူခံခြင်း

- ❖ အခွန်ထမ်းသည် ဦးစီးဌာန၏စည်းကြပ်မှု သို့မဟုတ် အခြားဆုံးဖြတ်ချက်ကိုကျေနပ်မှုမရှိပါက-
 - ယင်းစည်းကြပ်မှုအကြောင်းကြားစာ သို့မဟုတ် ဆုံးဖြတ်ချက်ကို လက်ခံရရှိသည့်နေ့မှ စ၍ ရက်ပေါင်း (၃၀)အတွင်း စီမံအုပ်ချုပ်မှုနည်းလမ်းအရ ပြန်လည်သုံးသပ်ပေးရန် ညွှန်ကြားရေးမှူးချုပ်ထံ လျှောက်ထားနိုင်ပါသည်။
 - ညွှန်ကြားရေးမှူးချုပ်၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက ရက်ပေါင်း (၉၀)အတွင်း အခွန်အယူခံခုံအဖွဲ့သို့ အယူခံဝင်နိုင်ပါသည်။
 - ရက်ပေါင်း (၉၀) ကျော်လွန်ပြီးသော်လည်း ညွှန်ကြားရေးမှူးချုပ်၏ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မရရှိပါက ရက်ပေါင်း (၉၀) ပြည့်သည့်နေ့မှစ၍ ရက်ပေါင်း (၃၀) အတွင်း အခွန်အယူခံခုံအဖွဲ့သို့ အယူခံဝင်နိုင်ပါသည်။

အခြားပြစ်မှုနှင့်ပြစ်ဒဏ်များ

- ❖ မည်သူမဆိုမှားယွင်းသော သို့မဟုတ် လမ်းလွဲစေနိုင်သော သတင်းအချက်အလက်များကို တင်ပြသဖြင့် စည်းကြပ်မှုပြုလုပ်ရာတွင်-
 - အမှန်ပေးဆောင်ရမည့်အခွန်အောက် လျော့နည်းပေးဆောင်ခဲ့ခြင်း/ အမှန်ပြန်အမ်းရမည့် ငွေထက် ပိုမိုပြန်အမ်းခဲ့ခြင်းများအတွက် ဒဏ်ကြေးငွေ ကျပ်တစ်သိန်းငါးသောင်းအပြင်၊
 - အမှန်ကျသင့်သည့်အခွန် သို့မဟုတ် အမှန်ပြန်အမ်းရန်အခွန်ငွေတို့နှင့် ခြားနားခဲ့သည့် အခွန်ပမာဏ ယင်းတို့အနက်များရာကို ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရမည်ဖြစ်ပါသည်။
- ❖ မည်သူမဆိုလိုအပ်သည့် စာတမ်းအမှတ်အသားများအား ထားရှိထိန်းသိမ်းရန် ပျက်ကွက်လျှင် ဆက်လက်ဖြစ်ပွားသည့်တစ်ရက်ချင်းစီအတွက် ပေးဆောင်ရမည့်ဒဏ်ကြေးငွေမှာ-
 - ပေးဆောင်ရမည့် အခွန်ငွေကျပ်(၅)သိန်းထက် မပိုသူဖြစ်ပါက တစ်ရက်လျှင် ကျပ်ငါးထောင်၊
 - ပေးဆောင်ရမည့် အခွန်ငွေကျပ်သိန်း(၅၀)ထက် မပိုသူဖြစ်ပါက တစ်ရက်လျှင်ကျပ်ငါးသောင်း၊

- ပေးဆောင်ရမည့် အခွန်ငွေကျပ်သိန်း(၅၀)ထက် ကျော်လွန်သူဖြစ်ပါက တစ်ရက်လျှင် ကျပ်တစ်သိန်း။
- ❖ မည်သူမဆို အခွန်ဝန်ထမ်းကို ရုံးလုပ်ငန်းဆောင်ရွက်ရန် ထိုက်သင့်သည့်နေရာ၊ အသုံးအဆောင်နှင့် လိုအပ်သည့်အကူအညီများပေးရန် ပျက်ကွက်ပါက ကျပ်(၅)သိန်း ထက်မပိုသော ဒဏ်ကြေးငွေကို ပေးဆောင်ရမည်ဖြစ်ပါသည်။
- ❖ မည်သူမဆို သတင်းအချက်အလက်ပေးပို့ရန် အကြောင်းကြားစာအရ တောင်းခံသည့် သတင်းအချက်အလက်များကို သတ်မှတ်ချိန်အတွင်း ပေးအပ်ရန်ပျက်ကွက်ပါက ကျပ်(၅)သိန်း ထက်မပိုသော ဒဏ်ကြေးငွေကို ပေးဆောင်ရမည်ဖြစ်ပါသည်။
- ❖ မည်သူမဆို အခွန်စည်းကြပ်ကောက်ခံခြင်းကိုသိလျက်နှင့် တမင်ရှောင်တိမ်းခြင်း သို့မဟုတ် ရပိုင်ခွင့်မရှိသော ပြန်အမ်းငွေကို သိလျက်နှင့် တမင်ကြံရွယ်ချက်ဖြင့် တောင်းခံခြင်းပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်-
 - ထိုသူကို ၇ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊
 - ကျပ်နှစ်သိန်းငါးသောင်းနှင့် ရှောင်တိမ်းခဲ့သည့်ကာလအတွက် အခွန်၏ ၁၀၀ ရာခိုင်နှုန်း နှင့်ညီမျှသော ငွေပမာဏတို့အနက် များရာငွေဒဏ်ကိုဖြစ်စေ၊
 - ဒဏ်နှစ်ရပ်စလုံးကိုဖြစ်စေ ချမှတ်နိုင်သည်။
- ❖ မည်သူမဆို အခွန်ဝန်ထမ်းက ဥပဒေအရ အခွန်စီမံအုပ်ချုပ်မှုဆောင်ရွက်ခြင်းကို တမင် ဟန့်တားခြင်း သို့မဟုတ် ဟန့်တားရန်အားထုတ်ခြင်း ပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကိုတစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်နှစ်သိန်းငါးသောင်းထက်မပို သောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးကိုဖြစ်စေ ချမှတ်ရမည်ဖြစ်ပါသည်။

ဆုငွေချီးမြှင့်ခြင်း

- ❖ ကျသင့်အခွန်ပေးဆောင်ထားခြင်းမရှိသည့် အထူးကုန်စည်ကို ဖမ်းဆီးရရှိပါက-
 - တပ်ရိုက်၍ရရှိသည့် ဒဏ်ငွေ၏ ၃၀ရာခိုင်နှုန်းကို ရှာဖွေဖမ်းဆီးသည့်သူအား ဆုကြေးအဖြစ် ချီးမြှင့် မည်ဖြစ်ပါသည်။
 - တပ်ရိုက်၍ရရှိသည့် ဒဏ်ငွေ၏ ၂၀ရာခိုင်နှုန်းကို သတင်းပေးပို့တင်ပြသူအား ဆုငွေအဖြစ် ချီးမြှင့်ပါမည်။(သတင်းပေးသူ မည်သူမည်ဝါဖြစ်ကြောင်း အစိုးရကိစ္စမှတစ်ပါး လျှို့ဝှက် ထားပေးမည်ဖြစ်ပါသည်)
- ❖ အသေးစိတ်သိရှိလိုပါက အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံး(ရန်ကုန်)၊ အမှတ်-၁၂၈/၁၃၂ (ဒုတိယထပ်နှင့်တတိယထပ်)၊ ပန်းဆိုးတန်းလမ်း(အလယ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ဖုန်း-၀၁-၈၃၈၉၃၁၊ ဖုန်း-၀၁-၈၃၈၉၃၂ သို့မဟုတ် အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (နေပြည်တော်)၊ ရုံးအမှတ်(၄၆)၊ ဖုန်း-၀၆၇-၃၄၃၀၅၂၊ ၀၆၇-၃၄၃၀၅၄၄ သို့မဟုတ် အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး)၊လမ်း ၆၀၊ ၁၀၁(A)× ၁၀၂ လမ်းကြား၊ မြို့သစ်(၁)ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊

ဖုန်း-၀၂-၄၀၃၀၁၉၂၊ ဖုန်း - ၀၂-၄၀၃၀၆၃၈၊ ဖုန်း -၀၂-၄၀၃၀၆၃၉ သို့မဟုတ် သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။ ပြည်တွင်း အခွန်များဦးစီးဌာန၏ Website ဖြစ်သော www.ird.gov.mm သို့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပြီး လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ လက်ကမ်းစာစောင်နှင့် ပုံစံများကိုလည်း download ရယူနိုင်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန